



တၢ်ပာ်ဖျါအဖုၣ်

လၢယုၤလံ ၁၁ သီ, ၂၀၂၅ နံၣ်/ KHRG လံာ်ကတြၢ်နီၣ်ဂံၢ်- 25-28+99-D1

တီအူကီၢ်ရူၣ် တၢ်ပာ်ဖျါအဖုၣ်- SAC သုးခးလီၤကျိဖးဒိၣ်အဃိဒုးအိၣ်ထီၣ်ဝဲတၢ်ဘၣ်ဒိဘၣ်ထံး, တၢ်ဖီၣ်ဒုးဃာ်တၢ်လၢတဖိးသဲးစး, နီၣ်ခိကွၢ်ဂီၤတၢ်မၤပယုဲးဒီးတၢ်မၤပျံးမၤဖုးပှၤသဝီဖိဖဲဒိၣ်ဖါခိၣ်ကီၢ်ဆၣ် လၢယုၤနူၤအါရံၤတုၤလၢမးရုး ၂၀၂၅ နံၣ်

တၢ်ပာ်ဖျါအဖုၣ်တဘျီအံၤပာ်ဖျါဝဲတၢ်ကဲထီၣ်အသးဖဲဒိၣ်ဖါခိၣ်ကီၢ်ဆၣ်, တီအူကီၢ်ရူၣ်စးထီၣ် လၢလၢယုၤနူၤအါရံၤဒီးတုၤလၢမးရုး ၂၀၂၅ နံၣ်န့ၣ်လီၤ. ဖဲလၢယုၤနူၤအါရံၤ ၁၅ သီ, ၂၀၂၅ နံၣ်အနံၤန့ၣ်, ထံ ကီၢ်တၢ်ပာ်တၢ်ပြးကီၢ်ကးကရုၢ် (SAC) သုးဖိတဖၣ်ခးလီၤနီၣ်ဝဲကျိဖးဒိၣ်ဆူအ---သဝီ, ပရိလိာ်ကရုၢ်ဖဲ ကညီဒိကလုာ်တၢ် ထုၣ်ဖျဲးသုးမုၢ်ဒိၣ် (KNLA) ဒီး ကမ္ဘာ်တၢ်ဒိသဒးသုး (PDF) သုးဖိသ့ၣ်တဖၣ်ထီၣ်ခးအီၤဝဲအလီၢ်ခဲန့ၣ်လီၤ. ကျိဖးဒိၣ်အံၤ ဘၣ်သံဝဲသဝီဖိလၢအမုၢ်ပာ်လၢ အအိၣ်ဒီးအဖိ (၃) ဂၤဖဲတၢ်လီၤလၢအဘူးဒီးရီၤဘၣ်ကျိန့ၣ်လီၤ. SAC သုးဖိသ့ၣ်တဖၣ်မၤပျံး မၤဖုးဝဲလီၢ်ကဝီၤသဝီဖိလၢအအိၣ် ဖဲအ---သဝီသ့ၣ်တဖၣ်လၢကဒွဲၣ်အူထီၣ်ကွဲၣ်အဝဲသ့ၣ်အဟံၣ်ဖဲလီၢ်ကဝီၤသုးဖိစုကဝဲၤမုၢ်ဒုးထီၣ်ဒါအီၤအသီတဘျီကဒီးန့ၣ်လီၤ. ဖဲလၢဖျါတုၤလၢမးရုး ၁၄ သီ, ၂၀၂၅ နံၣ်အနံၤန့ၣ် SAC ဖီၣ်န့ၣ်ဝဲသဝီဖိ (၃) ဂၤ ပာ်ဃုာ်ဒီးဖိသ့ၣ်လၢအသးနံၣ်အိၣ်ဝဲ (၁၂) နံၣ် (၂) ဂၤဖဲတၢ်ဒုးကဲထီၣ်သးဖဲ SAC ဒီး KNLA သုးပာ်ဖျါဒီး PDF သုးအဘၣ်စၢၤဝဲအလီၢ်ခဲဖဲ ဘ---သဝီ, ပရိလိာ်ကရုၢ်န့ၣ်လီၤ. အဝဲသ့ၣ်မၤဆူးမၤဆါဝဲသဝီဖိတဂၤနးနးကလဲၣ်ဖဲအဖီၣ်ဝဲအဆၢကတီၢ်န့ၣ်လီၤ. လၢခဲအဝဲသ့ၣ်ပျဲလီၤကွဲၣ်ဖိသ့ၣ် (၃) ဂၤဘၣ်ဆၣ်သဝီဖိသ့ၣ်တဖၣ်န့ၣ်ဝဲ SAC သုးဖိသ့ၣ်တဖၣ်မၤသံဝဲသဝီဖိတဂၤလဲန့ၣ်လီၤ. သုးဖိသ့ၣ်တဖၣ်မၤပျံးမၤဖုးဝဲလၢ တၢ်ဒုးမုၢ်ကဲထီၣ်အသးအသီတဘျီန့ၣ်ကဒွဲၣ်အူထီၣ်ကွဲၣ်သဝီန့ၣ်လီၤ. ဖဲလၢဖျါတြၢ်အါရံၤ ၁ သီ, ဒီး ၁၉ သီ, ၂၀၂၅ နံၣ် အဘၣ်စၢၤ, SAC ခးလီၤစုာ်ကီးဝဲကျိဖးဒိၣ်အါအါဂီၢ်ဂီၢ်ဆူ ဆ---သဝီ, ဒီးဘၣ်ဒိဝဲသဝီဖိ (၂) ဂၤပာ်ဃုာ်ဒီး ဖိသ့ၣ် (၅) နံၣ်တဂၤန့ၣ်လီၤ. ဖဲလၢဖျါတြၢ်အါရံၤ ၂၀ သီ, ၂၀၂၅ နံၣ်အနံၤန့ၣ် SAC သုးဖိခးလီၤကဒီးကျိဖးဒိၣ်ဆူအ---သဝီပူၤဒီး ဘၣ်ဒိဝဲ သဝီဖိ (၂) ဂၤဖဲတၢ်ဘၢယုၤသရိၣ်ကရုၢ်ပူၤဒီး ဘၣ်ဟးဂီၤဝဲထံပာ်ကီၢ်လီၢ်တဖျါဒီးသဝီဖိအဟံၣ် (၂) ဖျါန့ၣ်လီၤ. ဖဲလၢမးရုး ၂၀ သီ, ၂၀၂၅ နံၣ်အနံၤန့ၣ်, SAC ခးလီၤဝဲကျိဖးဒိၣ်ဆူအ---သဝီ ဒီးဘၣ်ဒိဝဲသဝီဖိ (၁) ဂၤဖဲအဟံၣ်ပူၤဒီး ဘၣ်ဟးဂီၤဝဲသဝီဖိ အဟံၣ် (၄) ဖျါန့ၣ်လီၤ.¹

¹ တၢ်ဂွံတၢ်ကျိလၢလံာ်ပာ်ဖျါတဘျီအံၤအပူၤန့ၣ်တၢ်ဒီးန့ၣ်ဘၣ်အီၤဖဲလၢယုၤနူၤအါရံၤဒီးလၢမးရုး ၂၀၂၅ နံၣ်အပူၤန့ၣ်လီၤ. ဘၣ်တၢ်ဆူဟ့ၣ်ထီၣ်အီၤလၢ လီၢ်ကဝီၤပှၤမၤသကိးတၢ်တဂၤဖဲတီအူကီၢ်ရူၣ်အပူၤလၢအဘၣ်တၢ်သိၣ်လိအီၤလၢကညီဂွံဝိခွဲးယာ်ကရုၢ် (KHRG) လၢကမၤနီၣ်မၤယါတၢ်မၤဘၣ်ဒိပှၤဟီၣ် ခိၣ်ဖိခွဲးယာ်အတၢ်အိၣ်သးတဖၣ်ဖဲလီၢ်ကဝီၤပူၤန့ၣ်လီၤ. ပှၤတုၤဘၣ်တၢ်တဖၣ်အမံၤ, တၢ်ဂီၤဒီးအိၣ်ဆိးလီၢ်ကျဲလီၤတၢ်လီၤဆဲးတဖၣ်န့ၣ် တၢ်မၤလီၤဘၢအီၤလၢ အဝဲနီၣ်ကစၢ်တၢ်ဘၣ်တၢ်ဘၢအဂီၢ်န့ၣ်လီၤ. တၢ်ဂွံတၢ်ကျိလၢတၢ်ကွဲးရဲပုးအါထီၣ်အီၤဖဲပနီၣ်ကဝီၤအပူၤန့ၣ်မုၢ်ဝဲဒၣ် KHRG အတၢ်ကွဲးရဲထီၣ်တၢ်ဂွံတၢ်ကျိန့ၣ် လီၤ.

SAC ခးလီၤကျိၤဖးဒိၣ်, ဖိၣ်ဒုးယၢ်တၢ်လၢတဖၣ်သဲးစး, မးဆါယွဲတၢ်ဖဲပရီၤလိာ်ကရူၢ်, ဒိၣ်ဖါခိၣ်ကီၢ်ဆၣ်

- လါယနူၤအါရံၤ ၁၅ သီ, ၂၀၂၅ နံၣ်အနံၤ, SAC ခးလီၤကျိၤဖးဒိၣ်ဒီးဘၣ်သံဝဲသဝီဖိတဂၤဖဲအ---သဝီ, ပရီၤလိာ်ကရူၢ်

ဖဲလါယနူၤအါရံၤ ၁၃ သီ, ဒီး ၁၄ သီ, ၂၀၂၅ နံၣ်အနံၤန့ၣ်ထံၣ်ကီၢ်တၢ်ဟံ်တၢ်ပြးကိၣ်ကးကရၢ (SAC) သုးဖိအါန့ၢ် (၈၀) ဂၤယၢ်ယၢ်တၢ်တသ့ၣ်ညါအသုးရၣ်သ့ၣ်တဖၣ်ဟဲအိၣ်ဆိးဝဲတစိာ်တလီၤဖဲသီခါဖျါ လၢအအိၣ်ဖဲအ---သဝီ, ပရီၤလိာ်ကရူၢ်, ဒိၣ်ဖါခိၣ်ကီၢ်ဆၣ်, တီအူကီၢ်ရၣ်န့ၣ်လီၤ.

ဖဲလါယနူၤအါရံၤ ၁၅ သီ, ၂၀၂၅ နံၣ်အနံၤ, ဂီၤခီ ၉း၄၅ အဆၢကတီၢ်, လီၤကဝီၤသုးဖိၣ်စုကဝဲကရူၢ်ဟံ်ဖျါထီၣ်အသးဒီးကညီ ဒီကလုာ်တၢ်ထူၣ်ဖျါသုးမုၢ်ဒိၣ် (KNLA) ဒီးတၢ်ဒီသဒါကမျါသုး (PDF) လၢအိၣ်ဖဲ KNLA သုးရၣ် (နီၣ်ဂံၢ်-၅) ဒီးအိၣ်ဖဲ တီအူကီၢ်ရၣ်, လဲၤထီၣ်ဒုးဝဲ SAC သုးဖိလၢအအိၣ်ဖဲသီခါဖျါဖဲသဝီပူၤဒီး သုးစုကွံာ်မ့ၢ်ပိာ်လၢအကလုာ်သီၣ်ဆဲးန့ၣ်လီၤ. လီၤကဝီၤသုးဖိၣ်စုကဝဲကရူၢ်သ့ၣ်တဖၣ်န့ၣ်လီၤဝဲလၢသဝီပူၤဒီးခးဝဲ SAC သုးဖိသဝီပူၤန့ၣ်လီၤ. ဝံၤအလီၤခံ SAC သုးဖိခးလီၤဝဲကျိၤဖးဒိၣ် (၄) ဖျါဆူသဝီပူၤဒီးသဝီကပိာ်ကပၤန့ၣ်လီၤ. တၢ်တသ့ၣ်ညါကျိၤဖးဒိၣ်အကလုာ်လၢ SAC ခးလီၤဝဲတဖၣ်ဘၣ်န့ၣ်လီၤ. ကျိၤဖးဒိၣ် (၂) ဖျါလီၤတၢ်ဖဲသဝီကျဲးဖိခိၣ်ဒီးဘၣ်ဟးဂီၤဝဲလီၤမ့ၢ်အူပျါလၢအအိၣ်ဖဲကျဲးကပၤန့ၣ်လီၤ.

ကျိၤဖးဒိၣ်အဂၤ (၂) ဖျါလီၤတၢ်ပိာ်ဖးထီၣ်ဝဲသဝီချါဖဲရီၤဘၣ်ကျိးပူၤန့ၣ်လီၤ. ကျိၤဖးဒိၣ်အကွၢ်ဘၣ်ဝဲသဝီဖိတဂၤအခိၣ်သၣ်ယံ ဖဲအဝဲမံၤနီၤလၢတၢ်ပျီပူၤဖဲရီၤဘၣ်ကျိးပူၤဒီးသီးကဒီသဒါအသးလၢကျိၤဖးဒိၣ်အဂီၢ်အဆၢကတီၢ်န့ၣ်လီၤ. အဝဲသံဝဲဖဲတၢ်ပျီပူၤန့ၣ် လီၤ. သဝီဖိလၢအသံတဂၤအံၤအမံၤမ့ၢ်ဝဲယ---, အသးနံၣ်အိၣ် (၃၀) နံၣ် ဒီးအိၣ်ဝဲဖဲအ--- သဝီန့ၣ်လီၤ. အဝဲအကလုာ်န့ၣ်မ့ၢ်ဝဲ ကညီဒီးမ့ၢ်စ့ၢ်ကီးပယီၤကလုာ် (ကးပြါ) န့ၣ်လီၤ. အဝဲမ့ၢ်ပာ်တဂၤလၢအိၣ်ဒီးဖိ (၃) ဂၤန့ၣ်လီၤ. ဆၢကတီၢ်ခဲအံၤအဖိ (၃) ဂၤအံၤဘၣ်အိၣ်လီၤတၢ်တၢ်ကွၢ်ဒီးအမိၢ်ဖဲ အ--- သဝီပူၤန့ၣ်လီၤ. သဝီဖိသ့ၣ်တဖၣ်စံးဝဲလၢအဖိ (၃) ဂၤအံၤဒီးအမိၢ်န့ၣ်ဘၣ်ဂုၢ် ကျဲးစးမၤတၢ်သပျီပုၤဒီးသီးကဒီးန့ၣ်ဘၣ်တၢ်ဟဲန့ၣ်လၢတၢ်လုာ်အိၣ်လီၤနီၢ်ကစၢ်သး ဒ်ယ---လၢအမ့ၢ်တၢ်ပာ်တဂၤလၢအကျဲးစးယု ကျိၣ်ယုစုလၢဟံၣ်ဖဲသဝီဖိအဂီၢ်အသီးန့ၣ်လီၤ. တချုးလၢအသံန့ၣ်အဝဲမၤတၢ်လၢရီၤဘၣ်ကျိးန့ၣ်လီၤ.

ဖဲတၢ်ခးလီၤကျိၤဖးဒိၣ်ဒီးတၢ်ဒုးဝံၤအလီၤခံ SAC သုးဖိသ့ၣ်တဖၣ်ဖိၣ်န့ၣ်ဝဲသဝီဖိ (၃) ဂၤဖဲ အ---သဝီပူၤန့ၣ်လီၤ. ဖဲန့ၣ်အဝဲသ့ၣ် သံဒီးသံကွၢ်ဒီးသမံသမိးဝဲသဝီဖိသ့ၣ်တဖၣ်အံၤန့ၣ်လီၤ. ဖဲအဝဲသ့ၣ်သမံသမိးဝဲဝံၤဒီးပျါလီၤကွၢ်ဝဲန့ၣ်လီၤ. တချုးပျါလီၤဝဲသဝီ ဖိသ့ၣ်တဖၣ်အံၤဒီးဘၣ်န့ၣ်အဝဲသ့ၣ်မၤပျါမၤဖုးဝဲန့ၣ်လီၤ. လီၤကဝီၤသဝီဖိတဂၤဟံ်ဖျါထီၣ်ဝဲဆူ KHRG လၢ “SAC သုးဖိတၢ်ပူၤ လၢ ‘ဖဲပအိၣ်လၢသဝီပူၤအဆၢကတီၢ် လီၤကဝီၤသုးဖိၣ်စုကဝဲကရူၢ်သ့ၣ်တဖၣ်တကြါးခးပုၤဘၣ်. အဝဲသ့ၣ်မ့ၢ်အဲၣ်ဒီးခးပုၤ န့ၣ်ကဘၣ်လဲၤလၢသဝီပူၤဒီးခးပုၤ. အဝဲသ့ၣ်ခးပုၤဖဲပအိၣ်လၢသဝီပူၤ. ပမ့ၢ်ခးဆၢကွၢ်အဝဲသ့ၣ်န့ၣ်ကဘၣ်ဆါဒူသဝီဖိ. အဝဲ သ့ၣ်မ့ၢ်ခးပုၤအသီတဘျီဖဲသဝီပူၤန့ၣ် ပကဒွဲၣ်အူထီၣ်ကွံာ်သဝီဖိအဟံၣ်အယီၤလီၤ. ”

ဖဲလါယနူၤအါရံၤ ၁၅ သီ, ၂၀၂၅ နံၣ်အနံၤတၢ်ကဲထီၣ်သးဝံၤအလီၤခံသဝီဖိအါမးလဲၤယုာ်အိၣ်ကဒုကွၢ်ဝဲလၢပျါပူၤ လၢသဝီချါ ဒီးလၢအဝဲသ့ၣ်အတၢ်ဖဲအိၣ်မၤအိၣ်အလီၤန့ၣ်လီၤ. ဖဲလါယနူၤအါရံၤ ၁၆ သီ, ၂၀၂၅ နံၣ်အနံၤ, ဟါလီၤခီအဆၢကတီၢ်သဝီဖိ လၢအနီၢ်ဒိၣ်ထီၣ်တနီၤဟဲကွၢ်ဆူအသဝီဒီး ကွၢ်ဝဲတၢ်အိၣ်သးအိၣ်ဒ်လဲၣ် ဘၣ်ဆၣ်သဝီဖိလၢအိၣ်ဒီးအဖိသ့ၣ်တဖၣ်ဘၣ်အိၣ်ဒီး လၢ အဝဲသ့ၣ်အတၢ်ဖဲအိၣ်မၤအိၣ်အလီၤ န့ၣ်လီၤ.

- လါဖျါတြူၤအါရံၤ ၁၄ သီ, ၂၀၂၅ နံၣ်အနံၤ, SAC ဖိၣ်ဒုးဃၢ်ဒီးတၢ်ဝဲသဝီၣ်တၢ်လၢအတဖိးသဲးစးဖဲဘ---သဝီ, ပရီၤလိာ်ကရူၢ် ဖဲတၢ်ဒုးဝံၤအလီၢ်ခဲန့ၣ်လီၤ.

ဖဲလါဖျါတြူၤအါရံၤ ၁၂ သီ, ၂၀၂၅ နံၣ်အနံၤ SAC သုးဖိကအိၣ်လၢ (၁၀၀) ဂၤဃၢ်ဃၢ်လၢအအိၣ်ဖဲတီအူ (တောၣ်ငူ) ဝုၢ်သ့ၣ် တဖၣ်ဟဲခီၤဝဲကျဲလၢအအိၣ်ဖဲတီအူဝုၢ်ဒီးတၢ်ပူၣ် (လိပ်သို) ဝုၢ်အဘၢၣ်စၢၤဖဲဒိၣ်ဖါခိၣ်ကီၢ်ဆၢန့ၣ်လီၤ. အဝဲသ့ၣ်ဖိၣ်ဝဲသဝီဖိ (၃) ဂၤဖဲအဝဲသ့ၣ်လဲၤတၢ်ဖဲ စယၢ်က့ၢ်(ဇရပ်ကြီး)ဟီၣ်ကဝီၤအဆၢကတီၢ်န့ၣ်လီၤ. သဝီဖိ (၃) ဂၤအံၤအိၣ်ဟဲဖဲစယၢ်က့ၢ် (ဇရပ်ကြီး)ဟီၣ်ကဝီၤ, ထီတထူၣ်ကီၢ်ဆၢ, တီအူကီၢ်ရၢၣ်န့ၣ်လီၤ. သဝီဖိ (၃) ဂၤအံၤမ့ၢ်ဝဲပိၣ်ခွါဒီးမ့ၢ်ဝဲပအိၣ်ကလုာ်န့ၣ်လီၤ. ပုၤလၢတၢ်ဖိၣ်န့ၢ်အိၣ်အကျါတၢ်ဟံၣ်ဖျါထီၣ်ဝဲဆူ KHRG အအိၣ်လၢ SAC က့ၢ်ကိးဝဲသဝီဖိသ့ၣ်တဖၣ်အံၤဖဲအဝဲသ့ၣ်က့ၢ်ဝဲကျဲ လၢအအိၣ်ဖဲတီအူဝုၢ်ဒီးတၢ်ပူၣ် (လိပ်သို) ဝုၢ်အဘၢၣ်စၢၤန့ၣ်လီၤ. ဝံၤအလီၢ်ခဲတသီ, သဝီဖိ (၃) ဂၤအံၤဃၢ်ပူၤဖျဲးအသးပၣ် ဃုာ်ဒီး SAC သုးဖိကလုာ်န့ၣ်လီၤ. SAC သုးဖိလၢဃၢ်ပူၤဖျဲးတၢ်အံၤမၤစၢၤဝဲသဝီဖိ (၃) ဂၤအံၤလၢကဃၢ်ပူၤဖျဲးသးအဂီၢ်န့ၣ်လီၤ. SAC သုးဖိလၢဃၢ်ပူၤဖျဲးတၢ်အံၤစိာ်ဃုာ်စ့ၢ်ကိးဒီးအကျိ ဖဲအဝဲသ့ၣ်ပူၤဖျဲးအသးအဆၢကတီၢ်န့ၣ်လီၤ.

သဝီဖိလၢဃၢ်ပူၤဖျဲးအသး (၃) ဂၤန့ၣ်လဲၤဃၢ်ဝဲဆူတၢ်ဒီသဒါကမျါသုး (PDF) သုးဖိလၢအအိၣ်ဆိလီၤအသးဖဲကါနံၣ် (ကမ်းနီ) ဟီၣ်ကဝီၤ, ဖဲဒိၣ်ဖါခိၣ်ကီၢ်ဆၢလၢအအိၣ်ဖဲ KNLA သုးရၢၣ် (နီၣ်ဂံၢ်-၅), သုးက့ (နီၣ်ဂံၢ်-၂) တၢ်ပၤအဖီလၢ, တီအူ ကီၢ်ရၢၣ်လၢကိးဒီးန့ၢ်ဘၣ်ဝဲတၢ်ဒီသဒါသးအဂီၢ်န့ၣ်လီၤ. သဝီဖိသ့ၣ်တဖၣ်အံၤဆဲးကျိးဒီးအမိၢ်အပၢ်န့ၢ်အဃိ သုးဖိလၢအအိၣ်ဖဲ ကါနံၣ် (ကမ်းနီ)တၢ်လီၤသ့ၣ်တဖၣ်ဆူက့ၢ်အဝဲသ့ၣ်ဆူအမိၢ်အပၢ်အိၣ်န့ၣ်လီၤ. ဖဲပုၤမၤစၢၤဝဲသဝီဖိ (၃) ဂၤအံၤဝံၤအလီၢ်ခဲတၢ် တသ့ၣ်ညါဘၣ်လၢတၢ်မၤန့ၢ်ကဲထီၣ်အသးဒီး SAC သုးဖိလၢဃၢ်ပူၤဖျဲးအသးတၢ်န့ၣ်ဘၣ်န့ၣ်လီၤ. သုးဖိလၢဃၢ်ပူၤဖျဲးအ သးအကျါတၢ်စံးဘၣ်ဝဲ KHRG ဒ်အံၤ “SAC သုးဖိလၢဃၢ်ပူၤဖျဲးအသးတၢ်အံၤတဟဲဟ့ၣ်လီၤအသးလၢလီၤကဝီၤသုး ဖိၣ်စုကဝဲၤအအိၣ်နီတဖုဘၣ်. ဖဲအဝဲသ့ၣ်ပူၤဖျဲးအသးဝံၤအလီၢ်ခဲပတသ့ၣ်ညါလၢအဝဲသ့ၣ်လဲၤဃၢ်ဆူတၢ်လီၤဖဲလဲၣ်ဘၣ်န့ၣ်လီၤ.”

ဖဲလါဖျါတြူၤအါရံၤ ၁၃ သီ, ၂၀၂၅ နံၣ်အနံၤ, ဂီၤခီ ဂုးၣ်ဝဲ အဆၢကတီၢ်, SAC သုးဖိ (၁၀၀) ဂၤဃၢ်ဃၢ်ဟဲတုၤဝဲကျဲလၢ အအိၣ်ဘူးဒီးလုၤဒူခီထံကျိလၢအဘူးဒီး စ--- သဝီ, ပရီၤလိာ်ကရူၢ်န့ၣ်လီၤ. ဝံၤဒီးကါနံၣ် (ကမ်းနီ) တၢ်ဒီသဒါသုးဖိခဲးအဝဲသ့ၣ် ဒီးတၢ်ဒုးကဲထီၣ်ဝဲန့ၣ်လီၤ. ဒ်ကညီၣ်ဒီကလုာ်စၢၤဖိၣ်ကရၢ (KNU) လီၤကဝီၤခိၣ်န့ၢ်သ့ၣ်တဖၣ်ဒီးသဝီဖိလၢအအိၣ်ဖဲစ---သ့ၣ်တ ဖၣ်ဟံၣ်ဖျါထီၣ်ဝဲအသး, SAC သုးဖိ (၃) ဂၤသဲဖဲတၢ်ဒုးကဲထီၣ်သးအဆၢကတီၢ်န့ၣ်လီၤ. မ့ၢ် (ကမ်းနီ) သုးဖိသ့ၣ်တဖၣ်တ သံနီတဂၤဘၣ်န့ၣ်လီၤ. တၢ်ဒုးအံၤကဲထီၣ်အသးယံၣ်န့ၢ်ဒီး (၁၀) မံးန့ၣ်လီၤ. ဖဲတၢ်ဒုးကဲထီၣ်အဆၢကတီၢ်သဝီဖိတသံဒီး ဘၣ်ဒီနီတဂၤဘၣ်န့ၣ်လီၤ. သဝီဖိအတၢ်စုလီၤခိၣ်ခိသ့ၣ်တဖၣ်စ့ၢ်ကိးတဘၣ်ဒီဟးဂီၤနီတမံၤဘၣ်န့ၣ်လီၤ.

ဖဲလါဖျါတြူၤအါရံၤ ၁၄ သီ, ၂၀၂၅ နံၣ်အနံၤန့ၣ်, SAC သုးဖိသ့ၣ်တဖၣ်လဲၤဝဲဆူ ဘ---သဝီ, ပရီၤလိာ်ကရူၢ်ဒီးခဲးဝဲလီၤကဝီၤ PDF ဒီး KNLA သုးဖိသ့ၣ်တဖၣ်လၢအအိၣ်ဖဲ KNLA သုးရၢၣ် (နီၣ်ဂံၢ်-၅) တၢ်ပၤအဖီလၢန့ၣ်လီၤ. တၢ်ဒုးအံၤကဲထီၣ်အသးဖဲဘ--- သဝီဃၢ်န့ၣ်လီၤ. သဝီဖိလၢအအိၣ်ဖဲဘ---သဝီတၢ်ဟံၣ်ဖျါထီၣ်ဝဲလၢတၢ်ခဲးလိာ်သးတဘျီအံၤ PDF ဒီး KNLA သုးဖိသ့ၣ် တဖၣ်တသံနီတဂၤဘၣ်န့ၣ်လီၤ.

ဖဲ SAC သုးဖိသ့ၣ်တဖၣ်ခဲးဝဲ PDF ဒီး KNLA သုးဖိသ့ၣ်တဖၣ်အဆၢကတီၢ်န့ၣ်သဝီဖိ (၃) ဂၤမၤတၢ်ဖဲသယီကျိးလၢအဘူး ဒီးတၢ်ကဲထီၣ်သးအလီၢ်န့ၣ်လီၤ. ဖဲတၢ်ဒုးကဲထီၣ်သးဝံၤအလီၢ်ခဲတနံၤန့ၣ် SAC ဖိၣ်န့ၢ်ဝဲသဝီဖိ (၃) ဂၤအံၤဒီး ဖိၣ်ဃၢ်ဝဲဖဲဘ--- သဝီပူၤန့ၣ်လီၤ. လီၤကဝီၤသဝီဖိဟံၣ်ဖျါထီၣ်ဝဲလၢ SAC ဆိကမိၣ်ဝဲလၢသဝီဖိသ့ၣ်တဖၣ်အံၤမၤသကိးတၢ်ဒီးလီၤကဝီၤသုး

ဖီၣ်စုကဝဲၤခီဖျိအဝဲသ့ၣ်ထံၣ်ဝဲသဝီဖိ (၃) ဂၤအံၤဖဲတၢ်လီၤလၢအဘူးဒီးတၢ်ဒုးကဲထီၣ်အလီၤန့ၣ်လီၤ. သဝီဖိ (၃) ဂၤအံၤအိၣ်ဆိးဝဲဖဲဒ---သဝီ, ပရီၤလိာ်ကရူၢ်န့ၣ်လီၤ. သဝီဖိအကျါခံၣ်ဂၤန့ၣ်မ့ၢ်ဝဲဖိသ့ၣ်ပိာ်ခွါ (၁၂) နံၣ်ဒီးမ့ၢ်မ့ၢ်အဝဲတၢ်န့ၣ်မ့ၢ်ဝဲပိာ်ခွါ (၃၀) နံၣ်တၢ်န့ၣ်လီၤ. ဒ်သဝီဖိအကျါ (၂) ဂၤမ့ၢ်ဝဲဖိသ့ၣ်အသိး, သီခါတၢ်လၢအအိၣ်ဖဲ ဒ---သဝီအံၤလဲၤထံၣ်လိာ်ဒီး SAC သုးဖိဒီးဃုထီၣ်ဝဲလၢတၢ်ကပျၢ်လီၤကွၢ်အီၤန့ၣ်လီၤ. SAC အၢၣ်လီၤအီၤဒီးပျၢ်လီၤကွၢ်ဝဲဖိသ့ၣ်ခံၣ်ဂၤအံၤန့ၣ်လီၤ. သီခါအံၤတသ့ၣ်ညါဝဲသဝီဖိလၢအသးနံၣ်အိၣ် (၃၀) တၢ်ဂၤအံၤဘၣ်အဃိ, အဝဲဃုထီၣ်ဝဲထဲဖိသ့ၣ်ခံၣ်ဂၤအံၤလၢ SAC ကပျၢ်လီၤကွၢ်အီၤန့ၣ်လီၤ. လၢတၢ်န့ၣ်အဃိသဝီဖိလၢအသးနံၣ်အိၣ် (၃၀) တၢ်ဂၤအံၤတၢ်တပျၢ်လီၤအီၤဘၣ်န့ၣ်လီၤ.

သဝီဖိလၢအသးနံၣ်အိၣ် (၃၀) တၢ်ဂၤအံၤအမံၤမ့ၢ်ဝဲ စီၤဂ---, ဒီးအဝဲမ့ၢ်ကညီၣ်ကလုာ်န့ၣ်လီၤ. အဝဲမ့ၢ်ပုၤသဘျုတၢ်န့ၣ်လီၤ. အဝဲမ့ၢ်ဒၣ်သဝီဖိတၢ်လၢအံၤထွဲကွၢ်ထွဲဝဲအမိၢ်လၢအိၣ်မုၢ်ကမဲတၢ်န့ၣ်လီၤ. ဖဲအဝဲဖဲတၢ်မၤတၢ်လၢကျိးပူၤအဆၢကတီၢ်ဒီးဝဲဒီးသုးခိၣ်ဖဲဖျါခီဖျိအဝဲလိာ်ဘၣ်ဝဲလၢတၢ်ဖဲတၢ်မၤအပူၤန့ၣ်လီၤ. သဝီဖိသ့ၣ်တဖၣ်န့ၣ်ဝဲလၢ SAC သုးဖိသ့ၣ်တဖၣ်ဟံၣ်ကမၣ်အီၤလၢအမ့ၢ်လီၢ်ကဝီၤသုးဖိစုကဝဲၤကရူၢ်အပူၤ ခီဖျိအဝဲဒီးဝဲသုးခိၣ်ဖဲဖျါန့ၣ်လီၤ. သီခါတၢ်လၢအဃုထီၣ်ဝဲ SAC လၢကပျၢ်လီၤကွၢ်ဖိသ့ၣ်အံၤဟံၣ်ဖျါထီၣ်ဝဲဆူ KHRG အအိၣ်လၢဖိသ့ၣ်လၢတၢ်ဖိန့ၢ်အီၤအကျါတၢ်ထံၣ်ဝဲလၢ SAC တီၢ်ဝဲ စီၤဂ--- ဖဲအဝဲသ့ၣ်ဖိန့ၢ်ဝဲအဆၢကတီၢ်န့ၣ်လီၤ. လီၢ်ကဝီၤသဝီဖိသ့ၣ်တဖၣ်ဟံၣ်ဖျါထီၣ်ဝဲလၢအဝဲသ့ၣ်န့ၣ်ဝဲလၢ SAC သုးဖိသ့ၣ်တဖၣ်မၤသံကွၢ်ဝဲစီၤဂ--- ဖဲအဝဲသ့ၣ်ကွၢ်ကိးထီၣ်ဝဲလၢဘ---သဝီ ဖဲလၢဖုၤတြူၤအါရံၤ ၂၀၂၅ နံၣ် ခီဖျိလၢ စီၤဂ---အံၤ တဟံၣ်ကွၢ်လၢသဝီပူၤ နီတဘျီလၢဘၣ်ဒီး ပုၤတနုၤဟူၤစ့ၢ်ကိးအဂ့ၢ်အကျါနီတမံၤဘၣ်န့ၣ်လီၤ.

အါန့ၢ်အန့ၢ် SAC သုးဖိသ့ၣ်တဖၣ်လဲၤဝဲဆူသဝီဖိသ့ၣ်တဖၣ်အအိၣ်ဒီးမၤပျံၤမၤဖုးဝဲလၢတၢ်ဒုးမ့ၢ်ကဲထီၣ်အသီတဘျီန့ၣ်အဝဲသ့ၣ်ကဒွဲၣ်အူထီၣ်ကွၢ်ဝဲဘ---သဝီန့ၣ်လီၤ. SAC သုးဖိသ့ၣ်တဖၣ်အံၤတၢ်တသ့ၣ်ညါဝဲအသုးရ့ၣ်အမံၤဒီးမ့ၢ်အအိၣ်ဟဲဖဲသုးရ့ၣ်ဖဲလဲၣ်ဘၣ်န့ၣ်လီၤ.

• လၢဖုၤတြူၤအါရံၤ ၁ သီ, ဒီး ၂၀ သီ, ၂၀၂၅ နံၣ်, SAC ခးလီၤကျိးဒိၣ်ဒီးဘၣ်ဒိဝဲသဝီဖိ (၄) ဂၤဖဲဆ---သဝီ

ဖဲလၢဖုၤတြူၤအါရံၤ ၁ သီ, တုၤ ၁၉ သီ, ၂၀၂၅ နံၣ်အနံၤအတီၢ်ပူၤ SAC သုးလၢအအိၣ်ဖဲ (၇) မိုင် သုးကလၢဒီး (၁၃) မိုင် သုးကလၢသ့ၣ်တဖၣ်ခးလီၤဝဲကျိးဒိၣ် (၆၀ မမ) အဘျီအါမးဆူပရီၤလိာ်ကရူၢ်, ဒိၣ်ဖါခိၣ်ကီၢ်ဆၣ်, တီအူကီၢ်ရံၣ်န့ၣ်လီၤ. (၇) မိုင်ဒီး(၁၃) မိုင်သုးကလၢအံၤအိၣ်သုၣ်လီၤအသးဘူးဒီးသၣ်တီၣ်ကွဲ (သံတောင်ကြီး) ဝှံ, ဒိၣ်ဖါခိၣ်ကီၢ်ဆၣ်န့ၣ်လီၤ.

ကျိးဒိၣ်အကျါ (၁) ဖျါလီၤတၢ်ပိာ်ဖိထီၣ်ဖဲဆ---သဝီ, ပရီၤလိာ်ကရူၢ်ဒီးဘၣ်ဒိဝဲသဝီဖိ (၂) ဂၤဒီးကျိးဒိၣ်အံၤလီၤတၢ်ပိာ်ဖိထီၣ်ဖဲလၢဖုၤတြူၤအါရံၤ ၁ သီ, ဒီး ၁၉ သီ, ၂၀၂၅ နံၣ်အနံၤအဘၣ်စၢၤဘၣ်ဆၣ်တၢ်တသ့ၣ်ညါလီၤတၢ်မုၢ်နံၤမုၢ်သီဘၣ်န့ၣ်လီၤ. ဆ---သဝီဒီးအ---သဝီလၢ SAC သုးခးလိာ်သးဒီး PDF ဒီး KNLA သုးဖဲလၢယနူၤအါရံၤ ၁၅ သီ, ၂၀၂၅ နံၣ်အနံၤအံၤတၢ်ဒုၣ်စၢၤအိၣ်ဒၣ်ထဲသိလုၢ်ယီၣ် ၁၀ မးနံးန့ၣ်လီၤ. ပုၤလၢအဘၣ်ဒိ (၂) ဂၤအံၤမ့ၢ်ဝဲပုၤဒိဖိပံၤန့ၣ်လီၤ. အဖိခွါတၢ်အံၤသးနံၣ်အိၣ်ဝဲ (၅) နံၣ်ဒီးအကိာ်ဘိဘၣ်ဒိဝဲဒီးကျိးဒိၣ်အကူန့ၣ်လီၤ. မ့ၢ်မ့ၢ်ပၢ်တၢ်တသ့ၣ်ညါဝဲလၢမ့ၢ်အဘၣ်ဒိဆံးအါလဲၣ်ဘၣ်န့ၣ်လီၤ. အဝဲသ့ၣ်အဟံၣ်ဘၣ်ဟးဂီၤစ့ၢ်ကိးလၢကျိးဒိၣ်န့ၣ်လီၤ. သဝီဖိလၢအဘၣ်ဒိ (၂) ဂၤအံၤအိၣ်ဝဲဖဲအဟံၣ်ဖဲကျိးဒိၣ်ဟဲလီၤတၢ်လၢသဝီပူၤအဆၢကတီၢ်န့ၣ်လီၤ.

ဖဲလါဖျါတြူၤအါရံၤ ၁၉ သီ, ၂၀၂၅ နံၣ်အနံၤန့ၣ်, SAC တြီတံၢ်ဃာ်ကျဲဖဲတီအူ (တောင်ငူ)ဒီးသၢတီၤကံၤ (သံတောင်ကြီး) ဝှံအဘၢၣ်စၢၤလၢတၢ်တသ့ၣ်ညါအဂ့ၢ်အကျါနီတမံၤဘၣ်န့ၣ်လီၤ. သိလ့ၣ် (မိၤတီၤကါ) ဒီးသိလ့ၣ်ယီၣ်သ့ၣ်တဖၣ် တၢ်တဟ့ၣ် အခွဲးလၢက လှံထီၣ်လှံလီၤဖဲကျဲအဝဲန့ၣ်ဘၣ်န့ၣ်လီၤ. SAC အိးထီၣ်က့ၤကျဲအံၤဖဲလါဖျါတြူၤအါရံၤ ၂၀ သီ, ၂၀၂၅ နံၣ်အနံၤ န့ၣ်လီၤ.

ဖဲလါဖျါတြူၤအါရံၤ ၁၉ သီ, ၂၀၂၅ နံၣ်အနံၤ, KNLA ဒီး PDF သုးဖိလၢအအိၣ်ဖဲ သုးက့ (နီၣ်ဂံၢ်-၂) သ့ၣ်တဖၣ်လဲၣ်ခဲ SAC လၢတၢ်တသ့ၣ်ညါအသုးရၣ်ဘၣ်တဖုဒီးသ့ၣ်ချဲးမ့ၣ်ပိၣ်ဖဲ SAC သုးဖိသ့ၣ်တဖၣ်ဟဲက့ၤဝဲဆူအသုးကလၢလၢအအိၣ်သ့ၣ်လီၤ အသးဖဲဒေသနီၣ်န့ၣ်လီၤ. တၢ်ဒုးအံၤကဲထီၣ်အသးဖဲကျဲမ့ၣ်ခိၣ်လၢအအိၣ်ဖဲဟဲဒေသနီၣ်န့ၣ်လီၤ. တၢ်ဒုးအံၤကဲထီၣ်သးယံၤ တၢ်ဆၢကတီၢ်အါန့ၣ် ၁၀ မံးနံးန့ၣ်လီၤ. SAC သုးရၣ်အံၤအိၣ်သ့ၣ်ဆီလီၤအသးဖဲ ဒေသနီၣ်, ပရိလိာ်ကရၢၢ်န့ၣ်လီၤ. ဒ်လီၤကဝီၤသဝီဖိတဂၤဟံၣ်ဖျါထီၣ်ဝဲ အသိး, ဖဲတၢ်ဒုးကဲထီၣ်အဆၢကတီၢ်န့ၣ်သဝီဖိတဘၣ်ဒိဘၣ်ထံးနီတဂၤဘၣ်, သဝီဖိဟံၣ်ဃီတၢ်စုလီၤခိၣ်သ့ၣ်တဖၣ်တဘၣ် ဟးဂီၤနီတမံၤဘၣ်န့ၣ်လီၤ.

ဖဲလါဖျါတြူၤအါရံၤ ၁၉ သီ, ၂၀၂၅ နံၣ်အနံၤန့ၣ်, SAC သုးဖိလၢအအိၣ်ဖဲဘယုၣ်နီၤ(ဘုရင့်နောင်) သုးကလၢလၢအအိၣ် ဖဲ(သံတောင်ကြီး) ဝှံသ့ၣ်တဖၣ်ခဲလီၤဝဲကျိးဒိၣ် (၁၂၀ မမ) တဖျါန့ၣ်လီၤ. လၢခံတနံၤဖဲလါဖျါတြူၤအါရံၤ ၂၀ သီ, ၂၀၂၅ နံၣ်အနံၤဂီၤခီအဆၢကတီၢ်အဝဲသ့ၣ်ခဲလီၤကဒီးကျိးဒိၣ် (၁၂၀ မမ) တဖျါန့ၣ်လီၤ. ဖဲလါဖျါတြူၤအါရံၤ ၂၀ သီ, ၂၀၂၅ နံၣ်အ နံၤ, စးထီၣ်လၢဟါလီၤခီ ၉း၁၃ ဒီးတုၤလၢ ၉း၁၆ အဆၢကတီၢ်အဝဲသ့ၣ်ခဲလီၤဝဲကျိးဒိၣ် (၁၂၀ မမ) (၆) ဖျါန့ၣ်လီၤ. ဒ်လီၤကဝီၤသဝီဖိတဂၤစံးဝဲ “ SAC သုးဖိလၢအအိၣ်ဖဲဘယုၣ်နီၤ (ဘုရင့်နောင်) သုးကလၢလၢသ့ၣ်တဖၣ်ခဲလီၤကျိးဒိၣ်. ယနုၤဟူ ကျိးဒိၣ်အကလုာ်ဖဲအဝဲသ့ၣ်ခဲလီၤဝဲအဆၢကတီၢ်ဘၣ်ဆၣ်ယတနုၤဟူအကလုာ်ဖဲအလီၤတံၢ်ပိၣ်ဖဲထီၣ်အဆၢကတီၢ်ဘၣ်. ဝံၤ ယကိးသဝီဖိတဂၤလၢအအိၣ်ဖဲပရိလိာ်ကရၢၢ်အံၤလၢလီၤစံးလီၤ. အဝဲတဲဘၣ်ယၤလၢကျိးဒိၣ်လီၤတံၢ်ပိၣ်ဖဲထီၣ်ဖဲပရိလိာ် ကရၢၢ်ပူၤလီၤ.” ကျိးဒိၣ် (၇) ဖျါအံၤလီၤတံၢ်ပိၣ်ဖဲထီၣ်ဖဲပရိလိာ်ကရၢၢ်ပူၤန့ၣ်လီၤ. တၢ်တသ့ၣ်ညါဝဲလၢမ့ၢ်ကမ့ၢ်တၢ်စုလီၤ ခိၣ်ခိၣ်သ့ၣ်တဖၣ်ဘၣ်ဟးဂီၤဝဲလၢကျိးဒိၣ်ဘၣ်န့ၣ်လီၤ.

ဖဲလါဖျါတြူၤအါရံၤ ၂၀ သီ, ၂၀၂၅ နံၣ်အနံၤ, မုၢ်နီၤခီအဆၢကတီၢ်, SAC လၢအအိၣ်ဖဲ (၇) မိုင်သုးကလၢလၢသ့ၣ်တဖၣ်ခဲလီၤဝဲ ကျိးဒိၣ် (၆၀ မမ) အါမးန့ၣ်လီၤ. ကျိးဒိၣ်အကျါတဖျါလီၤတံၢ်ဘၣ်ဝဲထံပာ်ကီၤဒါဖးဒိၣ်တဖျါလၢအဘူးဒီးတၢ်ဘါယွၤ သရိၣ်ဖဲဆဲး---သဝီဒီးဘၣ်ဒိဝဲသဝီဖိပိာ်မုၢ် (၂) ဂၤ, ဘၣ်ဟးဂီၤဝဲထံပာ်ကီၤဒါဖးဒိၣ်တဖျါဒီးသဝီဖိဟံၣ် (၂) ဖျါန့ၣ်လီၤ. ဖဲကျိးဒိၣ်ပိာ်ဖဲထီၣ်အဆၢကတီၢ်သဝီဖိလၢအဘၣ်ဒိ (၂) ဂၤအံၤအိၣ်ဝဲဘူးဒီးထံပာ်ကီၤဒါဖး ဒိၣ်တဖျါအံၤအကပၤဖဲတၢ် ဘါယွၤသရိၣ်ကရၢၢ်ပူၤန့ၣ်လီၤ. ဒ်လီၤကဝီၤသဝီဖိတဂၤစံးဝဲ “ SAC သုးဖိလၢအအိၣ်ဖဲ (၇) မိုင်သုးကလၢလၢသ့ၣ်တဖၣ်ခဲလီၤဝဲ ကျိးဒိၣ်လီၤ. သဝီဖိတဂၤလၢအအိၣ်ဘူးဖဲ(၇) မိုင်သုးကလၢလၢအံၤတဲယၤလၢအဝဲနုၤဟူဝဲ SAC ခဲလီၤဝဲကျိးဒိၣ်ဒီးလီၤတံၢ်ပိၣ် ဖဲထီၣ်သ့ၣ်အကလုာ်န့ၣ်လီၤ. ”

သဝီဖိလၢအဘၣ်ဒိ (၂) ဂၤအံၤအံၤမ့ၢ်ဝဲနီၤသ---, သးနံၣ်အိၣ်ဝဲ (၅၂) နံၣ်ဒီး နီၢ်က---, သးနံၣ်အိၣ်ဝဲ (၃၉) နံၣ်န့ၣ်လီၤ. နီၢ်က--- ဘၣ်ဒိဝဲဖဲအကံၣ်ဒုၣ်ဒီးအခိၣ်ဒီးနီၤသ---အံၤဘၣ်ဒိဝဲဖဲအပျီၤဃံလၢကျိးဒိၣ်အက့ၢ်န့ၣ်လီၤ. သဝီဖိ (၂) ဂၤအံၤဒီးန့ၢ်ဘၣ်ဝဲတၢ် ကူၤစါယါဘျါသးလၢသဝီဖိအအိၣ်ဖဲသဝီပူၤလၢအိၣ်ဒီးတၢ်သ့ၣ်ညါနီၤပာ်ဘၣ်ဃးတၢ်ကူၤစါဝဲတၢ်ပူၤလီၤန့ၣ်လီၤ. တၢ်တသ့ၣ်ညါဝဲ လၢမ့ၢ်အဝဲသ့ၣ်ကဘၣ်ဟ့ၣ်ဝဲတၢ်ကူၤစါသးတၢ်လၢာ်ဘျါလၢာ်စ့ၤဘၣ်န့ၣ်လီၤ. တုၤလၢလၢယုၤ ၁၉ သီ, ၂၀၂၅ နံၣ်အနံၤဒေသနီၣ် န့ၣ်တၢ်တသ့ၣ်ညါစ့ၢ်ကိးလၢမ့ၢ်အဝဲသ့ၣ်အတၢ်ပူၤလီၤဘျါက့ၤလဲၣ်ခါ မ့တမ့ၢ်တဘျါက့ၤဒီးဘၣ်ခါဘၣ်န့ၣ်လီၤ.

SAC ခးလီၤကျိၤဖးဒိၣ်အံၤဒုးအိၣ်ထီၣ်ဝဲတၢ်ပျံၤတၢ်ဖးလၢလီၤကဝီၤသဝီၤဖိသ့ၣ်တဖၣ်အဂီၢ်ဒီးသဝီၤဖိတနီၤနီၤဘၣ်ဃုၢ်အိၣ်ကဒုက့ၤ ဆူအဝဲသ့ၣ်အတၢ်ဖဲးအိၣ်မၤအိၣ်အလီၢ်န့ၣ်လီၤ.



KHRG ဒီးန့ၢ်ဘၣ်ဝဲတၢ်ဂီၤသ့ၣ်တဖၣ်အံၤလၢလီၤကဝီၤသဝီၤဖိတကၤအအိၣ်ဖဲ လၢဖျါတြုၤ အါရံၤ ၂၂ သီ, ၂၀၂၅ နံၣ်အနံၤန့ၣ်လီၤ. SAC သုးဖိလၢအအိၣ် ဖဲ (၇) မိုင်သုးကလၢသ့ၣ်တဖၣ်ခးလီၤဝဲကျိၤဖးဒိၣ် (၆၀ မမ) ဆူပရီၤလိာ် ကရူၢ်န့ၣ်လီၤ. ကျိၤဖးဒိၣ်တဖျါလီၤတၢ်ဘၣ်ဝဲထံပာ်ကီၤလီၤလၢအအိၣ်ဘူး ဒီးတၢ်ဘၢယွၤသရိၣ်လၢအအိၣ်ဖဲဆ---သဝီ, ပရီၤလိာ်ကရူၢ်ဒီးဘၣ်ဒိဝဲသဝီဖိ (၂) ဂၤ, ဘၣ်ဟးဂီၤဝဲထံပာ်ကီၤလီၤတဖျါဒီးသဝီဖိအဟံၣ် (၂) ဖျါ န့ၣ်လီၤ. တၢ်ဂီၤလၢတၢ်ဖိခိၣ် (၂) ဘၣ်အံၤဟံၣ်ဖျါထီၣ်ဝဲနီၢ်က---အခိၣ်သၣ် ဃံဒီးအကံၣ်ဒုၣ်ဘၣ်ဒိန့ၣ်လီၤ. တၢ်ဂီၤလၢတၢ်ခၢၣ်သးတကျိၤစုစုတဘျီ ပာ်ဖျါထီၣ်ဝဲနီၢ်သ---အပျီၢ်ဃံဘၣ်ဒိန့ၣ်လီၤ. တၢ်ဂီၤလၢတၢ်ခၢၣ်သးစုထွဲတ ဘျီထီၣ်ဝဲထံပာ်ကီၤလီၤဘၣ်ဟးဂီၤဝဲဒီးကျိၤဖးဒိၣ်ပိၤဖးထီၣ်န့ၣ်လီၤ. တၢ်ဂီၤလၢတၢ်ဖိလၢစုစုတဘျီထီၣ်ဝဲသဝီဖိဟံၣ်အဂီၢ်လၢအဘၣ် ဟးဂီၤဒီး SAC ခးလီၤကျိၤဖးဒိၣ်န့ၣ်လီၤ. (တၢ်ဂီၤ- လီၢ်ကဝီၤသဝီဖိ)

- လမ်းမ ၂၀ သီ, ၂၀၂၅ နံ, SAC ခလေးကျိမ်းဒိမ်းဘဉ်ဒိဝဲသဝီဖိတဂါဒီးဘဉ်ဟးဂါဝဲသဝီဖိအဟံ (၄) ဖျာဉ်ဖဲဒ-
--သဝီ

ဖဲလမ်းမ ၂၀ သီ, ၂၀၂၅ နံအနံ, ဂါဒီ ၁၁၄၀ အဆာကတီ, SAC သုးဖိလၢအအိဉ်ဖဲသၢမိတီ (သံမိးတောင်) သုးက
လၢသုးတဖဉ်ခလေးကျိမ်းဒိ (၆၀ မမ) တဖျာဉ်ဆူဒ---သဝီ, ပရီလိာ်ကရူန့လီ. ကျိမ်းဒိအံလီတံာ်ဖဲတခါးထုဉ်
ကျိလၢအဘူးဒီးမၢလ---အဟံဖဲသဝီပူဒီးပိးထီဉ်န့လီ. ကျိမ်းဒိပိးထီဉ်ဒီးဘဉ်ဒိဝဲသဝီဖိဟံ (၄) ဖျာဉ်ပဉ်သုး
ဒီးမၢလ---အဟံန့လီ. ကျိမ်းဒိအက့ဘဉ်ဒိစ့ဂါးဝဲမၢလ---အစုလၢအစုတကပၤန့လီ. သၢမိတီ (သံမိးတောင်)
သုးကလၢအံအိဉ်သုဉ်လီအသးဖဲပရီလိာ်ကရူပူန့လီ.

မၢလ---အံအိဉ်ဝဲအဟံဖဲကျိမ်းဒိလီတံာ်ပိးထီဉ်အဆာကတီန့လီ. ကျိမ်းဒိအံပိးထီဉ်ဒီးဘဉ်ဒိဝဲအဟံခိဉ်ဒုး,
တံာ်ဖိအိဉ်မုလီ, မုဂံသဟီဉ် (solar) ဒီးအဟံသုးဘဉ်န့လီ. မုမုဟံလၢအဂါ (၃) ဖျာဉ်န့ဘဉ်ဒိဝဲတဆဲးတက့
န့လီ. ဒ်လဲဉ်ဂုၤလီၤကဝီသဝီဖိသုးတဖဉ်န့ဘဉ်ကိဘဉ်ဂါဝဲလၢ SAC ကခလေးကျိမ်းဒိအသိတဘျီန့လီ.



KHRG ဒီးန့ဘဉ်တံာ်ဂါသုးတဖဉ်အံလၢလီၤကဝီသဝီဖိလၢအအိဉ်ဖဲဒ-
--သဝီ, ပရီလိာ်ကရူ, ဒိဉ်ဖိခိဉ်ကိဆဉ်, တံာ်အူကိရူတဂါအအိဉ်ဖဲလၢ
မး ၂၀ သီ, ၂၀၂၅ နံအနံန့လီ. ဖဲလမ်းမ ၂၀ သီ, ၂၀၂၅ နံအနံ, ဂါဒီ ၁၁၄၀ အဆာကတီ, SAC သုးဖိလၢအအိဉ်ဖဲသၢမိတီ
(သံမိးတောင်) သုးကလၢသုးတဖဉ်ခလေးကျိမ်းဒိ (၆၀ မမ) တဖျာဉ်
ဆူဒ---သိန့လီ. ကျိမ်းဒိအံလီတံာ်ပိးထီဉ်ဖဲတခါးထုဉ်ကျိန့လီ.
ကျိမ်းဒိပိးထီဉ်ဒီးဘဉ်ဒိဝဲသဝီဖိအဟံ (၄) ဖျာဉ်ပဉ်သုးဒီး မၢလ---
အဟံ ဒီးအဝဲစ့ဂါးပုလၢအဘဉ်ဒိလၢကျိမ်းဒိအက့ န့လီ. တံာ်ဂါ
လၢတံာ်ဖိခိဉ်စုစုတဘျီထီဉ်ဝဲ SAC အကျိမ်းဒိခဲဖဲ တံာ်ပျီလၢ
အဘူးဒီးမၢလ---အဟံန့လီ. တံာ်ဂါလၢတံာ်ဖိခိဉ်စုစုတဘျီ
ထီဉ်ဝဲ မၢလ--- အဟံလၢအဘဉ်ဒိလၢကျိမ်းဒိန့လီ. တံာ်ဂါလၢတံာ်
ဖိလၢစုစုတဘျီထီဉ်ဝဲ မၢလ--- မုဂံသဟီဉ် (solar) တဘျီ
ဘဉ်ဟးဂါလၢကျိမ်းဒိအက့န့လီ. (တံာ်ဂါ- လီၤကဝီသဝီဖိ)

ကညီဂွံဝိခွဲးယံကရူ (KHRG) အဂ္ဂိဖုန်ကိာ်

ကညီဂွါဝီခွဲးယာ်ကရူဂ် (KHRG) အံၤဘၣ်တၢ်ဒုးအိၣ်ထီၣ်အီၤဖဲ ၁၉၉၂ နံၣ် ဒီးမ့ၢ်ဝဲလီၤကဝီၤကရၢသဘျူတဖုလၢ အၢၣ်လီၤမၤတၢ်လၢ ကမၤဂ့ၤထီၣ်ပှၤဂ့ၢ်ဝီခွဲးယာ်အတၢ်အိၣ်သး လၢကဝီၤပယီၤမ့ၢ်ထီၣ်ကလံၤထံးအပူၤန့ၣ်လီၤ. KHRG သိၣ်လိဝဲ လီၤကဝီၤဒူသဝီဖိတဖု လၢကမၤနီၣ်မၤဃါတၢ်မၤဘၣ်ဒိပှၤဟီၣ်ခိၣ်ဖိခွဲးယာ်အဂ့ၢ်အကျိၤန့ၣ် လီၤ. KHRG ဘိးဘၣ်ရၤလီၤတၢ်ဂ့ၢ်တၢ်ကျိၤတဖုအံၤ ဒ်သိးကပာ်ဖျါထီၣ်လီၤကဝီၤပူၤ ကမ့ၢ်တဖုအကလုာ်, အတၢ်တူၢ်ဘၣ်ခိၣ်ဘၣ်, အတၢ်ဘၣ်ယိၣ်ဘၣ်ဘျီ ဒီး အတၢ်ထံၣ်တၢ်ပာ်သးသ့ၣ်တဖုန့ၣ်လီၤ. နုဟ့ၣ်ထံၣ်သ့ၣ်ညါ ပတၢ်မၤသ့ၣ်တဖုဖဲ www.khrg.org အပူၤသ့ဝဲဒၣ်န့ၣ်လီၤ.